

**မာတိကာ**

-စာရေးသူ၏ အမှာ

**လူ့သဘာဝ**

- ၁။ ရှက်တတ်ခြင်း၏ သဘောသဘာဝ
- ၂။ အချစ်ကြိမ်
- ၃။ အင်္ဂါရုပ်ဖတ်ပညာ
- ၄။ စိတ်နေစိတ်ထား
- ၅။ မိဘမေတ္တာ
- ၆။ ဘာလို့ အိပ်မက် မက်ကြသလဲ
- ၇။ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်
- ၈။ သဘောထား
- ၉။ အသိရခက်သောထိုအပြား
- ၁၀။ အမြင်
- ၁၁။ အရက် သို့မဟုတ် စိတ်အတွက် အာဟာရ

- (က)
- ၁
- ၂
- ၁၀
- ၁၈
- ၂၇
- ၃၅
- ၅၁
- ၅၈
- ၆၈
- ၇၈
- ၈၉

**စိတ် နှင့် ရုပ်**

- ၁။ သေလိုသည့်အချိန်တွင် သေနိုင်သလော
- ၂။ မိမိကိုယ်ကိုမိမိအဆုံးစီရင်ခြင်း
- ၃။ သေခါနီးအတွေ့အကြုံ
- ၄။ ဝေဖန်ချက်များ
- ၅။ အသက်အောင့်ထား၍ ရနိုင်သလော
- ၆။ သေဒဏ်ပေးခြင်း ပြဿနာ

- ၁၁၃
- ၁၁၅
- ၁၂၄
- ၁၃၀
- ၁၄၀
- ၁၄၇
- ၁၅၁

**စိတ်ကျန်းမာရေး**

- ၁။ ရယ်မောခြင်းနှင့် စိတ်ကျန်းမာမှု
- ၂။ စိတ်ပျော်ရွှင်မှု
- ၃။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနှင့်
- ၄။ ယုံကြည်စိတ်
- ၅။ အိပ်မပျော်သောညများ
- ၆။ ရုပ်ဝေဒနာနှင့် စိတ်အခြေအနေ
- ၇။ စိတ်ခံစားမှုနှင့် ကျန်းမာရေး
- ၈။ ဘဝဖိစီးမှုနှင့် စက်ဇိဖရီးနီးယားရောဂါ
- ၉။ အနုပညာဖန်တီးနိုင်မှုနှင့် ချွတ်ယွင်းနေသော စိတ်အခြေအနေ

- ၁၅၇
- ၁၅၉
- ၁၇၉
- ၁၈၇
- ၁၉၃
- ၂၀၁
- ၂၁၂
- ၂၁၇
- ၂၂၂
- ၂၂၇

**အထူးအာရုံသိမှု**

- ၁။ အထူးအာရုံသိခြင်း
- ၂။ ယူရိုဂယ်လာနှင့် အထူးအာရုံသိမှု

- ၂၃၅
- ၂၃၇
- ၂၄၅

**အတွေးအမြင်**

- ၁။ လူသားနှင့်တိရစ္ဆာန်
- ၂။ သိခြင်းနှင့် နားလည်ခြင်း
- ၃။ စေ့စပ်ညှိနှိုင်းဖြေရှင်းခြင်း
- ၄။ ယဉ်ကျေးမှုသို့မဟုတ်တန်ဖိုးထားမှုများ
- ၅။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ယှဉ်ပြိုင်ခြင်း
- ၆။ ကိုယ်ကျိုးကြည့်ခြင်းကို ကျော်လွန်၍

- ၂၅၃
- ၂၅၅
- ၂၆၄
- ၂၇၀
- ၂၈၂
- ၂၉၀
- ၂၉၈

